



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲ)

စာအမှတ်၊ SSE/NM/၀၀၄ /၂၀၁၈

ရက်စွဲ၊ ၂၀၁၈ - ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်။

အကြောင်းအရာ။ ရေကြောင်းသတိပေးချက် ထုတ်ပြန်ခြင်းကိစ္စ။

- ရည်ညွှန်းချက် ။
- (၁) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ (၁၆.၂.၂၀၁၈) ရက်စွဲပါ စာအမှတ်၊ MOEE - ၁/၂ (လုံခြုံရေး-၂) (၂၇၀၄) / (၂၀၁၈)
 - (၂) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ (၂၀.၂.၂၀၁၈) ရက်စွဲပါစာအမှတ်၊ ပဆ-(၃)/(Notice-DMA)/၂၀၁၈ (၁၂၅)

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော Total E&P Myanmar ကုမ္ပဏီသည် ကမ်းလွန်လုပ်ကွက်အမှတ် M-5 နှင့် M-6 တို့တွင် 4D Seismic Survey လုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းတာရေးရေယာဉ် MV.POLARCUS ALIMA (Call Sign : C6XK4) ဖြင့် (၁၀.၃.၂၀၁၈) ရက်နေ့မှ (၁၆.၄.၂၀၁၈) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ 4D Seismic Survey ဆောင်ရွက်မည့် ဧရိယာအကျယ်အဝန်းများကို ဖော်ပြသည့် Coordinates များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

<u>Point</u>	<u>Latitude</u>	<u>Longitude</u>
S 1	15° 15' 41.17" N	94° 42' 54.19" E
S 2	15° 15' 32.57" N	94° 51' 08.17" E
S 3	14° 57' 11.20" N	94° 50' 59.93" E
S 4	14° 57' 12.16" N	94° 42' 36.59" E

၃။ သို့ဖြစ်ပါ၍ (၁၀.၃.၂၀၁၈) ရက်နေ့မှ (၁၆.၄.၂၀၁၈) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်း ကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းဧရိယာမှ (၄) ကီလိုမီတာ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘော များ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့်ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ

ချထားခြင်း မရှိစေရန်အတွက် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ကြေညာအပ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)

အောင်ကျော်ဇော်-ဒုတိယညွှန်ကြားရေးမှူး(SSE)